

- ～ တွေးသည်။ 仔细地考虑。 ④柔软地，软绵绵： ပျော်
 ～ ဖြစ်နေသည်။ 软绵绵的。 II မသ <si' zi> 吱吱(老鼠叫声)： ကြော်က ～ မြည်သည်။ 耗子吱吱地叫。
- မိုးကြော်ကြုံ ကဝ <si' zi' kyat kyat> 紧紧地，牢牢地：
 သိန်းကြော်သည် ကြုံကို ～ သူ့သိန်းသည်။ 老鹰紧紧抓住
 小鸡飞走了。 / အလုပ်ကို ～ လုပ်ပါမယောက်နှင့်။ 抓紧工作，别吊儿郎当的。
- မိုးကိုကို ကဝ <si' zi set set> 柔软： အပေါ်ထံကိုကြုံကြည့်
 လျင် ～ ဖြစ်နေသည်။ 手感柔软。
- မိုးစိုးစိုး ကဝ <si' zi' sit sit> 有督促有检查： အသုံးလိုသူ
 များလက်သို့ရောက်ရှိအောင် ～ ရောင်ချသည်။ 经过审查卖给
 需要的人。
- မိုးလျှော်လျှော် ကဝ <si' zi' nyet nyet> 碎如齑粉： ～ ငြော်
 အောင်ချေပစ်သည်။ 弄得粉碎。
- မိုးနှုံး ကဝ <si' zi' ne> 使劲揉和
- မိုးမှုံး ကဝ <si' zi' mwa' mwa> 粉碎： ～ ဆုတ် ပစ်လိုက်
 သည်။ 撕得粉碎。
- မိုးရွှေ့ပွဲ ကဝ <si' zi' yut yut> (古)紧紧地，牢牢地
- မိုးဝါးဝါး ကဝ <si' zi' wa: wa:> (古) 认真，郑重： ～
 ကြော်သည်။ 认真计划。
- မိုးသော့သော့ ကဝ <si' zi' thaw' dhaw'> (罕)软绵绵： စော်
 သော် ～ ရှိခဲ့။ 一摸感到软绵绵的。
- မိုးစော်ကြည့် ကဝ <si' saun: kyi> 斜视，多用 တစိတစော်း
 ကြုံ
- မိုးစံ ကဝ <si' zit / si zit> 审查，分析： ဤတင်ပြချက်များကို
 ဆွေးနွေး ～ မည်။ 将要审议这些提案。 / အမျိုးတရားကိုသာ
 ～ ရှာဖွေလိုသောဆုံး 寻求真理的愿望
- မိုးကုံး ကဝ <si' swet> (罕)干预，干涉： စေား ～ သည်။ 插嘴。
- မိုံး နါ <seit t-ra'> 【天】角宿： ～ နှုတ် 角宿
- မိုံး နါ <si' na'> (古)中国
- မိုးပေါက်ဝါး နါ <si' baut wa:> 将大毛竹劈成长方形板块，
 用以做板壁。
- I နါ <si> 掷贝壳游戏时全部朝上或全部朝下 II ကဝ <si>
 ①排列，排： သစ်ပင်များ ～ ရှိခိုက်ထားသည်။ 植树成行。
 / စာ ～ သည်။ 排字。 ②密集： အပြုံး ～ သည်။ 起很多泡沫。
 / ဓလုံး ～ သည်။ 起泡沫。 ③获利，赚钱： မင်းတနောက်ဘယ်လောက် ～ သလဲ။ 你一天赚多少钱？ III ပါ <zi> 各个： သူ့မှုံးထရှုံးစွဲတာတဲ့ ～ ရှိကြသည်။ 他们各有一架半导体收音机。 / သေနတ်ကိုယ် ～ နှုန်းပြည်
 သူ့စစ်အဖွဲ့ဝင်များ 人手一枪的民兵
- မိုးကုံး ကဝ <si g-ne:> 尖厉地，嘈杂地： မိုးကုံး မိုးဟူသောအ^{သို့}
 သို့ ～ ကြားလိုက်ရသည်။ 只听得“火！火！着火罗！”嘈杂的
 叫声。
- မိုးကာစ်ကာ ကဝ <si gasin ga> 有条不紊，有条有理： ပစ္စ်း
 ပစ္စ်များကို ～ ထားလိုက်သည်။ 东西放得有条不紊。
- မိုးကာပတ်ကုံး ကဝ <si ga pat kon:> ①有条不紊： ～ ပြော
 တတ်သည်။ 说话很有条理。 ②绘声绘色
- မိုးကုံး ကဝ <si kon:> 撰写： လုပ်သောစကားလုံးများပြင် ～ ထား
 သည်။ 用华丽的词藻写成。
- မိုးကုံး ကဝ <si kya> 喧闹，喧哗： ～ အုတ်ကျက်နှုတ်ဆက်အော်
 ဟန်သုတေသနပုံပုံတင်ထုတ်နေတော့သည်။ 喧嚣声响彻四周。
- မိုးကုံး ကဝ <si kyet> 吵闹，嘈杂： သောင်းသဲ ～ ရှုတရ်ရှုတ^{ရှု}
 ဆန်ခတ်ဖြင့်သည်။ 吵吵嚷嚷，乱成一团。
- မိုးကုံး ကဝ <si kut> 镶嵌： သရဖွှေ့ငွေ့ကျောက်မျှက်ရတနာများ ～
 ထားသည်။ 皇冠上镶嵌着宝石。
- မိုးကုံး ကဝ <si kyewet> 吵闹，嘈杂： တယောက်တပေါက်ပြော
 လိုက်ကြတာ ～ နေတာပဲ။ 你一言我一语吵吵嚷嚷。
- မိုးခေါ် ကဝ <si kin:> 铺设，排列着： လမ်းတွင်အုတ်များ ～ ထား
 သည်။ 路上铺着砖。
- မိုးခေါ် ကဝ <si khat> = မိုးကုံး
- မိုးကျော် ကဝ <si khye> 镶嵌，点缀；描绘： ပုဂ္ဂိုင်ကိုရတနာအမျိုး
 မျိုးပြင်အတင့်အတယ် ～ ထားသည်။ 宝座上富丽堂皇地镶嵌
 着各种珍宝。 / ဖတ်ရှုသူတို့စိတ်နှင့်ကိုယ့်ဆောင်နိုင်အောင် ～
 နိုင်စွဲ့ရှိသည်။ 他能描写得绘声绘影扣人心弦。
- မိုး I နါ <si zi> ①[英 C.C.] 西西，毫升 ②(小儿语)屁屁：
 မိုးမောင်းတဲ့ ～ 锣鼓喧天 ③浓密： မြှေးခိုး ～ ထွက်
 နေသည်။ 浓雾弥漫。
- မိုးကျော်ကျော် ကဝ <si zi kyai gya> 喧嚣，喧闹： ကလေးများ
 ကား ～ အောင်ဟစ်ငွေ့ကြုံနေကြသည်။ 孩子们哭喊声响成一片。
- မိုးကျော်ကျော် ကဝ <si zi kyet kyet> = မိုးကျော်ကျော်
- မိုးကျော်ကျော် ကဝ <si zi kyewet kyewet> = မိုးကျော်ကျော်
- မိုးညံ့ ကဝ <si zi nyan nyan> 喧闹： ～ လွန်မင်းစွာကြောက်
 လန်သောအသံ 令人可怕的喧嚣声
- မိုးပွဲပွဲ ကဝ <si zi pwet pwet> = မိုးကျော်ကျော်
- မိုးပြုပြု ကဝ <si zi phya' bya'> (罕)热闹，吵闹
- မိုးရှုရှု ကဝ <si zi yi yi> 一个连着一个，整齐地排着：
 စားများကို ～ ထားလိုက်ပါ။ 请把桌子排整齐。
- မိုးလျဉ်လျဉ် ကဝ <si zi lyin lyin> 前后一致，流畅： ～
 ထုတ်ပြရေးနှုတ်များရှိသတ်စွဲလိမ့်မည်။ (文章) 只有写得流畅，
 才能吸引读者。
- မိုးသဲ ကဝ <si zi the: dhe:> 喧哗，吵吵嚷嚷，七嘴八舌：
 ပွဲခင်းတွေထဲ့ ～ ဖြစ်နေပေသည်။ 整个剧场吵吵嚷嚷的。
- မိုးဇိုး ကဝ <si zin> 安排，安置，计划，规划： နေရာတကာတွင်
 ကြိုတင် ～ မူရှိရန်လိုအပ်သည်။ 一切都必须事先安排好。
- မိုးတက် နါ <si tet> 重量单位，等于五拖拉，参见 တိုလာ 条